

Handwritten text in two lines, likely in a script from an ancient or indigenous language. The script is carved into the wood and is partially obscured by a faint, rectangular stamp in the center.

PUSLITBANG LECTUR DAN KHAZANAH KEAGAMAAN
BADAN LITBANG DAN DIKLAT
KEMENTERIAN AGAMA

The first part of the document is a letter from the President of the United States to the Secretary of the Navy, dated June 10, 1864.

$P_1, P_2, \dots, P_n$ - $P_1, P_2, \dots, P_n$

[illegible]

ba - ba ba ba ba ba - ba ba ba ba ba ba - ba ba ba ba ba ba - ba ba ba ba ba ba

ba ba - ba ba ba ba ba ba - ba ba ba ba ba ba - ba ba ba ba ba ba - ba ba ba ba ba ba

ba ba ba ba ba ba - ba ba ba ba ba ba - ba ba ba ba ba ba - ba ba ba ba ba ba

[Faint handwritten notes or bleed-through from the reverse side of the page.]

1. $f_1(x) = \frac{1}{2}x^2 - \frac{1}{2}x + \frac{1}{2}$ $f_2(x) = \frac{1}{2}x^2 - \frac{1}{2}x + \frac{1}{2}$

[Faint handwritten text, likely bleed-through from the reverse side.]

1. $1 + 2 + 3 + \dots + n = \frac{n(n+1)}{2}$
 2. $1^2 + 2^2 + 3^2 + \dots + n^2 = \frac{n(n+1)(2n+1)}{6}$
 3. $1^3 + 2^3 + 3^3 + \dots + n^3 = \left(\frac{n(n+1)}{2}\right)^2$
 4. $1^4 + 2^4 + 3^4 + \dots + n^4 = \frac{n(n+1)(2n+1)(3n^2+3n-1)}{30}$
 5. $1^5 + 2^5 + 3^5 + \dots + n^5 = \frac{n^2(n+1)^2(2n^2+5n+3)}{12}$
 6. $1^6 + 2^6 + 3^6 + \dots + n^6 = \frac{n(n+1)(2n+1)(3n^4+6n^3-3n^2-2n+1)}{42}$
 7. $1^7 + 2^7 + 3^7 + \dots + n^7 = \frac{n^2(n+1)^2(2n^2+5n+3)(3n^2+5n+2)}{24}$
 8. $1^8 + 2^8 + 3^8 + \dots + n^8 = \frac{n(n+1)(2n+1)(3n^6+12n^5+14n^4-12n^3-12n^2+6n-1)}{90}$
 9. $1^9 + 2^9 + 3^9 + \dots + n^9 = \frac{n^2(n+1)^2(2n^2+5n+3)(3n^4+11n^3+11n^2-3n-1)}{2880}$
 10. $1^{10} + 2^{10} + 3^{10} + \dots + n^{10} = \frac{n(n+1)(2n+1)(3n^8+32n^7+25n^6-12n^5-56n^4-4n^3+48n^2-16n+15)}{110}$

$\frac{1}{2} \times \frac{1}{2} = \frac{1}{4}$

1. $\frac{1}{2} \times \frac{1}{2} = \frac{1}{4}$

[Faint handwritten notes at the bottom of the page]

with 28. to be filled with water

Ca₂CO₃ + 2HCl → CaCl₂ + H₂O + CO₂

[illegible]

[illegible]

Handwritten text on the first line of a palm leaf manuscript, featuring a series of characters in an ancient script.

Handwritten text on the second line of a palm leaf manuscript, continuing the sequence of characters.

Handwritten text on the third line of a palm leaf manuscript, concluding the visible portion of the inscription.

Wahkiakum - the first of the
tribe of the same name who
lived in the mouth of the
Columbia River - the first of the
tribe of the same name who

lived in the mouth of the
Columbia River - the first of the
tribe of the same name who
lived in the mouth of the
Columbia River - the first of the

tribe of the same name who
lived in the mouth of the
Columbia River - the first of the
tribe of the same name who
lived in the mouth of the
Columbia River - the first of the

॥ श्रीगणेशाय नमः ॥
 ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥

ka ka ka ka - ka ka ka ka ka ka - ka ka ka ka ka ka - ka ka ka ka ka ka
ka ka ka ka ka ka - ka ka ka ka ka ka - ka ka ka ka ka ka - ka ka ka ka ka ka
ka ka ka ka ka ka - ka ka ka ka ka ka - ka ka ka ka ka ka - ka ka ka ka ka ka

[illegible]

[Faint handwritten text across the page]

1. The first part of the paper is devoted to a general discussion of the problem.
 2. The second part is devoted to a detailed analysis of the results.
 3. The third part is devoted to a discussion of the conclusions.
 4. The fourth part is devoted to a discussion of the future work.
 5. The fifth part is devoted to a discussion of the references.
 6. The sixth part is devoted to a discussion of the acknowledgments.
 7. The seventh part is devoted to a discussion of the appendix.
 8. The eighth part is devoted to a discussion of the bibliography.
 9. The ninth part is devoted to a discussion of the index.
 10. The tenth part is devoted to a discussion of the table of contents.

[illegible]

the first two are the same as the first two in the first
the first two are the same as the first two in the first

the first two are the same as the first two in the first
the first two are the same as the first two in the first

the first two are the same as the first two in the first
the first two are the same as the first two in the first

Thou art the one who has been with me - I have been with thee

Thou art the one who has been with me - I have been with thee

Thou art the one who has been with me - I have been with thee

to the sun - go to the sun and the sun
to the sun - go to the sun and the sun

to the sun - go to the sun and the sun
to the sun - go to the sun and the sun

to the sun - go to the sun and the sun
to the sun - go to the sun and the sun

to the front of the house - to the back of the house

to the front of the house - to the back of the house

to the front of the house - to the back of the house

to the front of the house - to the back of the house

to the front of the house - to the back of the house

to the front of the house - to the back of the house

by the way, the first part of the book is very interesting, but the second part is very boring.

The first part of the book is very interesting, but the second part is very boring.

The first part of the book is very interesting, but the second part is very boring.

[illegible]

Water to be used for the purpose of the water supply.

(Faint handwritten notes)

1/2 10/12 1/2 10/12 1/2 10/12 1/2 10/12

the first of the year.

Ne se ka ka p-ke k-ka k-ka k-ka

the most perfect of the world - the most perfect of the world - the most perfect of the world

the most perfect of the world - the most perfect of the world - the most perfect of the world

the most perfect of the world - the most perfect of the world - the most perfect of the world

[illegible]

Đến nay là 50 năm kể từ khi Đảng ta được thành lập. Trong 50 năm qua, Đảng ta đã lãnh đạo nhân dân ta giành được độc lập, tự do, thống nhất đất nước, xây dựng và bảo vệ Tổ quốc, thực hiện công nghiệp hóa, hiện đại hóa, đẩy mạnh đổi mới, phát triển kinh tế, văn hóa, xã hội, ngoại giao, quốc phòng, an ninh, đối ngoại, xây dựng Đảng và hệ thống chính trị, thực hiện công nghiệp hóa, hiện đại hóa, đẩy mạnh đổi mới, phát triển kinh tế, văn hóa, xã hội, ngoại giao, quốc phòng, an ninh, đối ngoại, xây dựng Đảng và hệ thống chính trị.

Handwritten text in a cursive script, likely a historical document or manuscript, spanning across the page.

1210. White w. l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re
l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re
l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re

1210. White w. l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re
l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re 12th l. h. re

Đã được biết rõ rồi - Các bạn hãy tiếp tục học tập và rèn luyện để đạt được những thành quả tốt đẹp trong học tập và công việc.

Đến đây chúng ta đã kết thúc bài học này. Các bạn hãy ôn tập lại những kiến thức đã học để nắm vững hơn.

Chúng ta sẽ tiếp tục học tập những bài học tiếp theo để nâng cao kiến thức và kỹ năng của mình.

၁၈

မိမိတို့ - ဘာသာ ဗုဒ္ဓသာသနာ ပါမောက္ခ - မိမိတို့သာသနာ ပါမောက္ခ -
မိမိတို့သာသနာ ပါမောက္ခ - မိမိတို့သာသနာ ပါမောက္ခ - မိမိတို့သာသနာ ပါမောက္ခ -
မိမိတို့သာသနာ ပါမောက္ခ - မိမိတို့သာသနာ ပါမောက္ခ - မိမိတို့သာသနာ ပါမောက္ခ -

THE UNIVERSITY OF
SINGAPORE

Handwritten text in Burmese script, likely a list or record.

Handwritten text in Burmese script, likely a list or record.

Handwritten text in Burmese script, likely a list or record.



Handwritten text in Burmese script, likely a list or record.

Handwritten text in Burmese script, likely a list or record.

Handwritten text in Burmese script, likely a list or record.

၇၃

ပုဂံ - ၁၈၉၂ ခုနှစ် ဧပြီလ ၁ ရက်နေ့
 - ၁၈၉၂ ခုနှစ် မေလ ၁ ရက်နေ့
 ဧပြီလ ၁ ရက်နေ့ - ၁၈၉၂ ခုနှစ် မေလ ၁ ရက်နေ့
 - ၁၈၉၂ ခုနှစ် မေလ ၁ ရက်နေ့

မှတစ်ဆင့် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်။

၇-၁-၁၉၅၅ - အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်။

၈-၁-၁၉၅၅ - အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်။

၇၁

မိမိတို့အား - ၇၅ နှစ်မှစ၍ ငါတို့အား

မိမိတို့အား - မိမိတို့အား မိမိတို့အား

မိမိတို့အား မိမိတို့အား မိမိတို့အား မိမိတို့အား

မိမိတို့အား မိမိတို့အား မိမိတို့အား မိမိတို့အား

မိမိတို့အား မိမိတို့အား မိမိတို့အား မိမိတို့အား

မိမိတို့အား မိမိတို့အား မိမိတို့အား မိမိတို့အား

၇ ဘုရား - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ

ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ

၇ ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ - ဆီ ပါး ပါး ငွေ ငွေ

၇၀

ကံ၇ မံ၇ နံ၇ နံ၇ မံ၇ နံ၇

၇၇ မံ၇ နံ၇ မံ၇ နံ၇

၇၇ မံ၇ နံ၇ မံ၇ နံ၇

ကံ၇ မံ၇ နံ၇ နံ၇ မံ၇ နံ၇

၇၇ မံ၇ နံ၇ မံ၇ နံ၇

၇၇ မံ၇ နံ၇ မံ၇ နံ၇

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

အသွယ်အသွယ် - အသွယ်အသွယ်
အသွယ်အသွယ် - အသွယ်အသွယ်

အသွယ်အသွယ် - အသွယ်အသွယ်

အသွယ်အသွယ် - အသွယ်အသွယ်

20

၇-၈-၉-၁၀-၁၁-၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၀၁-၁၀၂-၁၀၃-၁၀၄-၁၀၅-၁၀၆-၁၀၇-၁၀၈-၁၀၉-၁၁၀-၁၁၁-၁၁၂-၁၁၃-၁၁၄-၁၁၅-၁၁၆-၁၁၇-၁၁၈-၁၁၉-၁၂၀-၁၂၁-၁၂၂-၁၂၃-၁၂၄-၁၂၅-၁၂၆-၁၂၇-၁၂၈-၁၂၉-၁၃၀-၁၃၁-၁၃၂-၁၃၃-၁၃၄-၁၃၅-၁၃၆-၁၃၇-၁၃၈-၁၃၉-၁၄၀-၁၄၁-၁၄၂-၁၄၃-၁၄၄-၁၄၅-၁၄၆-၁၄၇-၁၄၈-၁၄၉-၁၅၀-၁၅၁-၁၅၂-၁၅၃-၁၅၄-၁၅၅-၁၅၆-၁၅၇-၁၅၈-၁၅၉-၁၆၀-၁၆၁-၁၆၂-၁၆၃-၁၆၄-၁၆၅-၁၆၆-၁၆၇-၁၆၈-၁၆၉-၁၇၀-၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၃

အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍
အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍
အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍

အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍
အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍
အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍ အသွယ်၍

॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

၁၆

အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန် အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန်
အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန် အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန်
အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန် အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန်
အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန် အလှူငွေကို အလှူခံရသူတို့အား ချီးမြှင့်ပေးရန်

PRINTED AT THE UNIVERSITY PRESS
KUALA LUMPUR, MALAYSIA

20

॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၂၄

အကယ်၍ နိဗ္ဗာန်သို့ ရောက်ရှိရန် အကယ်၍
 နိဗ္ဗာန်သို့ ရောက်ရှိရန် အကယ်၍
 အကယ်၍ နိဗ္ဗာန်သို့ ရောက်ရှိရန် အကယ်၍

မရဘဲရှိသကဲ့သို့- နေ့လယ်ခင်းမှာ အလွန်အမင်း
အေးသွားသောကြောင့် အလွန်အမင်း အေးသွားသောကြောင့်

အလွန်အမင်း အေးသွားသောကြောင့် အလွန်အမင်း
အေးသွားသောကြောင့် အလွန်အမင်း အေးသွားသောကြောင့်

အလွန်အမင်း အေးသွားသောကြောင့် အလွန်အမင်း
အေးသွားသောကြောင့် အလွန်အမင်း အေးသွားသောကြောင့်

2nd

၁၈၈၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊

မန္တလေးတိုင်း၊ မန္တလေးမြို့၊

မန္တလေးတိုင်း၊ မန္တလေးမြို့၊

၁၈၈၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊

မန္တလေးတိုင်း၊ မန္တလေးမြို့၊

မန္တလေးတိုင်း၊ မန္တလေးမြို့၊

မန္တလေးတိုင်း၊ မန္တလေးမြို့၊

~ ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၇၃

မဟာမုဒ္ဒ - မဟာမုဒ္ဒာသိဝိရာဇာဓိပတိ

သမ္မာသမ္ဗုဒ္ဓ - သမ္မာသမ္ဗုဒ္ဓဓိပတိ

ဗုဒ္ဓဂုရု - ဗုဒ္ဓဂုရုဓိပတိ

မဟာမုဒ္ဒ - မဟာမုဒ္ဒာသိဝိရာဇာဓိပတိ

သမ္မာသမ္ဗုဒ္ဓ - သမ္မာသမ္ဗုဒ္ဓဓိပတိ

ဗုဒ္ဓဂုရု - ဗုဒ္ဓဂုရုဓိပတိ

မဟာမုဒ္ဒ - မဟာမုဒ္ဒာသိဝိရာဇာဓိပတိ

သမ္မာသမ္ဗုဒ္ဓ - သမ္မာသမ္ဗုဒ္ဓဓိပတိ

ဗုဒ္ဓဂုရု - ဗုဒ္ဓဂုရုဓိပတိ

BUDDHIST MONASTERY

ဒီညွှန်ကတစ်ခု - ငါတို့ ခိုလှုံနေရာက - ကမ္ဘာတစ်ခုလုံးကို ဖြည့်စွက်နေကြောင်း ခြေရာခံရန် အသုံးပြု

အချိန်ကတစ်ခု - ကမ္ဘာတစ်ခုလုံးကို ဖြည့်စွက်နေကြောင်း ခြေရာခံရန် အသုံးပြု

အချိန်ကတစ်ခု - ကမ္ဘာတစ်ခုလုံးကို ဖြည့်စွက်နေကြောင်း ခြေရာခံရန် အသုံးပြု

၆၀

အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ်
အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ်
အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ်



အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ်
အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ်
အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ် အိမ်အိမ်

၆၂

သမ္မာဒိဋ္ဌိသမ္ပုဉ္ဇနံ ပဉ္စမံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ
သမ္မာဒိဋ္ဌိသမ္ပုဉ္ဇနံ ပဉ္စမံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ
သမ္မာဒိဋ္ဌိသမ္ပုဉ္ဇနံ ပဉ္စမံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ ဝိသုဒ္ဓိသမ္ပုဉ္ဇနံ

၇၄၂ နှစ် - အဲဒါနဲ့ ပြန်ပေါ်လာတာ - အဲဒါနဲ့ ပြန်ပေါ်လာတာ - အဲဒါနဲ့ ပြန်ပေါ်လာတာ -

အဲဒါနဲ့ ပြန်ပေါ်လာတာ - အဲဒါနဲ့ ပြန်ပေါ်လာတာ - အဲဒါနဲ့ ပြန်ပေါ်လာတာ -

အဲဒါနဲ့ ပြန်ပေါ်လာတာ - အဲဒါနဲ့ ပြန်ပေါ်လာတာ - အဲဒါနဲ့ ပြန်ပေါ်လာတာ -

THE UNIVERSITY OF CHINA PRESS

॥ श्रीगणेशाय नमः ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

67

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥
नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥
नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

၁၁

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်

အထွေထွေ အချက်အလက်

၁။ အကျဉ်းချုပ် အချက်အလက်

၂။ အကျဉ်းချုပ် အချက်အလက်

၃။ အကျဉ်းချုပ် အချက်အလက်

၄။ အကျဉ်းချုပ် အချက်အလက်

၅။ အကျဉ်းချုပ် အချက်အလက်

၆။ အကျဉ်းချုပ် အချက်အလက်

၇။ အကျဉ်းချုပ် အချက်အလက်

ਅਖਰੀਅਤ ਸ੍ਵਾਸਤਿ - ਮਹਾਂਸ਼ਿਵ - ਬੁਧਾਯਾਤਮਾ ਸ੍ਵਾਸਤਿ - ਮਹਾਂਸ਼ਿਵ - ਬੁਧਾਯਾਤਮਾ

ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ

ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ - ਮਹਾਂਸ਼ਿਵ

॥

॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀

၁၀၀ အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀

အမှတ် ၁၀၀ အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀ - အမှတ် ၁၀၀ အမှတ် ၁၀၀

65

ਮਾਨਸਾਹਿਬਾਨਾਮੁ ਸਤਿਨਾਮੁ ਕਰਤਾ ਹਰਿ
ਮਾਨਸਾਹਿਬਾਨਾਮੁ ਸਤਿਨਾਮੁ ਕਰਤਾ ਹਰਿ
ਮਾਨਸਾਹਿਬਾਨਾਮੁ ਸਤਿਨਾਮੁ ਕਰਤਾ ਹਰਿ
ਮਾਨਸਾਹਿਬਾਨਾਮੁ ਸਤਿਨਾਮੁ ਕਰਤਾ ਹਰਿ

၆၁၂
အလှူကံ နိဗ္ဗာန်သို့
ပို့သောအခါ

အလှူကံ နိဗ္ဗာန်သို့
ပို့သောအခါ

အလှူကံ နိဗ္ဗာန်သို့
ပို့သောအခါ

အလှူကံ နိဗ္ဗာန်သို့
ပို့သောအခါ

အလှူကံ နိဗ္ဗာန်သို့
ပို့သောအခါ

အလှူကံ နိဗ္ဗာန်သို့
ပို့သောအခါ

6-4

ਪਾਇਰੀਸੀਸ ਨਾਵਲੀ ਮਾਮੀ - ਮਾਮੀ ਮਾਮੀ
ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ

ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ
ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ

ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ
ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ ਮਾਮੀ

ਸ੍ਰੀ ੧੨੨੨ - ੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨

੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨

੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨ - ੨੨੨੨ ੨੨੨੨ ੨੨੨੨ ੨੨੨੨

6-11

29 30 31 - 41 42 43 44 45 46 47 48 49 50

51 52 53 54 55 56 57 58 59 60 61 62 63 64 65

66 67 68 69 70 71 72 73 74 75 76 77 78 79 80

81 82 83 84 85 86 87 88 89 90 91 92 93 94 95

96 97 98 99 100 101 102 103 104 105 106 107 108 109 110

111 112 113 114 115 116 117 118 119 120 121 122 123 124 125

ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥
ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥
ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥
ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥

၇၀

အသံအသံ - အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ

၁၇၇၈ - ဘုံလှိုင်တို့အား ချီးမြှင့် - ၄၈၇
၁၇၇၉ - ဘုံလှိုင်တို့အား ချီးမြှင့် - ၄၈၈

၁၇၈၀ - ဘုံလှိုင်တို့အား ချီးမြှင့် - ၄၈၉
၁၇၈၁ - ဘုံလှိုင်တို့အား ချီးမြှင့် - ၄၉၀

၁၇၈၂ - ဘုံလှိုင်တို့အား ချီးမြှင့် - ၄၉၁
၁၇၈၃ - ဘုံလှိုင်တို့အား ချီးမြှင့် - ၄၉၂

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၅၇

မဇ္ဈိမသုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် -
နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် -
နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် - နိဗ္ဗာန်သုတ် -

• ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၇၆

ကိုသာမ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား

အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား

အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား - အစိုးရ နှစ်နှစ် ဂဏ်သွား

• ৬৬ •

১০. ১০০০ ১০০০ ১০০০ ১০০০ ১০০০
১১. ১১০০ ১১০০ ১১০০ ১১০০ ১১০০
১২. ১২০০ ১২০০ ১২০০ ১২০০ ১২০০

১৩. ১৩০০ ১৩০০ ১৩০০ ১৩০০ ১৩০০
১৪. ১৪০০ ১৪০০ ১৪০০ ১৪০০ ১৪০০
১৫. ১৫০০ ১৫০০ ১৫০০ ১৫০০ ১৫০০

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ ਸ੍ਰੀ ਮੁਖੀ

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၅၁

ယဉ်ကျေးမှုတို့ - အင်္ဂလိပ် ယဉ်ကျေးမှုတို့ - အာရှတိုက်တို့ - အာရှတိုက်တို့ - အာရှတိုက်တို့

အာရှတိုက်တို့ - အာရှတိုက်တို့ - အာရှတိုက်တို့ - အာရှတိုက်တို့ - အာရှတိုက်တို့

အာရှတိုက်တို့ - အာရှတိုက်တို့ - အာရှတိုက်တို့ - အာရှတိုက်တို့ - အာရှတိုက်တို့

၅၀၀ မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု
မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု
မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု

50

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥
 नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥
 नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥
 नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ਸੁਧਾ ਕੀਉ ਖਾ ਕੀਉ ॥ ੧ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੨ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੩ ॥
ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੪ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੫ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੬ ॥
ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੭ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੮ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੯ ॥
ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੧੦ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੧੧ ॥ ਭਾਗ ਖਾ ਕੀਉ ਭਾਗ ਖਾ ਕੀਉ ॥ ੧੨ ॥

ယဉ်း - ဘုရားရှိခိုးရာမှာ ဘုရားအား နေရာပေးရန် နေရာပေးရန် နေရာပေးရန် - နေရာပေးရန် နေရာပေးရန်

ယဉ်း - ဘုရားရှိခိုးရာမှာ ဘုရားအား နေရာပေးရန် နေရာပေးရန် နေရာပေးရန် - နေရာပေးရန် နေရာပေးရန်

ယဉ်း - ဘုရားရှိခိုးရာမှာ ဘုရားအား နေရာပေးရန် နေရာပေးရန် နေရာပေးရန် - နေရာပေးရန် နေရာပေးရန်

ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय ।

ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय ।

ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय । ॐ नमो भगवते वासुदेवाय ।

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၁။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၂။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၃။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၄။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၅။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၆။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၇။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၈။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၉။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်
 ၁၀။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူအတန်းများ ပြုလုပ်ရန်

၄၂

မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ

မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ

မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ - မဃိယာနိကသုတ္တံ

၁၂၇၅ ခုနှစ် နတ်လပြည့်ကျော် ၁၁ ရက်နေ့
တရားရုံးကြီးတွင် တရားရုံးကြီး
တရားရုံးကြီးတွင် တရားရုံးကြီး

တရားရုံးကြီးတွင် တရားရုံးကြီး
တရားရုံးကြီးတွင် တရားရုံးကြီး

တရားရုံးကြီးတွင် တရားရုံးကြီး
တရားရုံးကြီးတွင် တရားရုံးကြီး

မိမိ

သို့သော်လည်း အံ့သြသောကိစ္စမှာ ဖြစ်ပွားခဲ့သည်။ ၁၃၇ ခုနှစ်တွင် ၇၈၈၈ ခု နှစ်က ခေါ်ဆိုခဲ့သော ကိစ္စကို - သွေးသွေး နှင့် သွေးသွေး -

သို့သော်လည်း အံ့သြသောကိစ္စမှာ ဖြစ်ပွားခဲ့သည်။ ၁၃၇ ခုနှစ်တွင် ၇၈၈၈ ခု နှစ်က ခေါ်ဆိုခဲ့သော ကိစ္စကို - သွေးသွေး နှင့် သွေးသွေး -

၈၈၈ - အံ့သြသောကိစ္စမှာ ဖြစ်ပွားခဲ့သည်။ ၁၃၇ ခုနှစ်တွင် ၇၈၈၈ ခု နှစ်က ခေါ်ဆိုခဲ့သော ကိစ္စကို - သွေးသွေး နှင့် သွေးသွေး -

က နာ ဗုဒ္ဓံ ဟံ ဟံ ဟံ - နာ ဂံ နံ နံ နာ နိ နိ နာ နာ - နာ နာ နာ နာ နာ နာ - နာ နာ နာ နာ နာ နာ - နာ

နိ နာ နာ နာ နာ နာ နာ နာ - နာ နာ နာ နာ နာ နာ နာ - နာ နာ နာ နာ နာ နာ နာ - နာ နာ နာ နာ နာ နာ - နာ

နာ နာ နာ နာ နာ နာ နာ - နာ နာ နာ နာ နာ နာ နာ - နာ နာ နာ နာ နာ နာ - နာ နာ နာ နာ နာ နာ - နာ

ॐ

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ਸਿ. ੧੭੭੭ - ੧੭੭੭ - ੧੭੭੭

240 - 250 - 260 - 270 - 280 - 290 - 300

॥ अथ श्रीगणेशाय नमः ॥

॥ श्री गुरुभ्यो नमः ॥

...

ਮਛੰਦਰ ਨਾਮ ਸ੍ਰੀ ਭਗਵੰਤ - ਪੁਰਾਨ ਪ੍ਰਭਾਤ ੧੮੮੮

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့

ਮਾਤਾ ਜੀ ਦੀ ਸੇਵਾ ਵਿਚ ਰਹਿਣ ਵਾਲੇ ਸਨ

တို့ပျံ့ - စာကိုးသောစွဲကိုးကား - ဗုဒ္ဓဘာသာကိုးကားသောစွဲ - စာအုပ်ကိုးကားသောစွဲ
သောစွဲကိုးကားသောစွဲ - စာအုပ်ကိုးကားသောစွဲ - စာအုပ်ကိုးကားသောစွဲ
စာအုပ်ကိုးကားသောစွဲ - စာအုပ်ကိုးကားသောစွဲ - စာအုပ်ကိုးကားသောစွဲ

[illegible]

၃၅ - နိဗ္ဗာန်သုတ် - ပထမ - နိဗ္ဗာန်သုတ် - ပထမ - နိဗ္ဗာန်သုတ် - ပထမ

[illegible]

第 四

第 一 章 緒 論

第 一 節 概 論

第 一 節 概 論

第 二 章 概 論

第 二 章 概 論

第 二 章 概 論

၁၅။ နိမိတ်တို့ကို နှိုင်းယှဉ်ကြည့်ပါ။ အထူးသဖြင့် နိမိတ်တို့၏ အဓိပ္ပာယ်ကို နှိုင်းယှဉ်ကြည့်ပါ။

၁၆။ နိမိတ်တို့ကို နှိုင်းယှဉ်ကြည့်ပါ။ အထူးသဖြင့် နိမိတ်တို့၏ အဓိပ္ပာယ်ကို နှိုင်းယှဉ်ကြည့်ပါ။

၁၇။ နိမိတ်တို့ကို နှိုင်းယှဉ်ကြည့်ပါ။ အထူးသဖြင့် နိမိတ်တို့၏ အဓိပ္ပာယ်ကို နှိုင်းယှဉ်ကြည့်ပါ။

[illegible]

ॐ ह्रीं नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥ नमो भगवते वासुदेवाय ॥

ਭੁੱਖਾ ਅਤੇ 10 ਨੂੰ ਭੁੱਖਾ ਮੰਨਿਆ ਜਾਂਦਾ ਹੈ - ਭੁੱਖਾ ਹੋਣਾ 11 ਵਜੇ - 12 ਵਜੇ ਤੱਕ ਭੁੱਖਾ ਹੋਣਾ ਭੁੱਖਾ ਹੋਣਾ ਭੁੱਖਾ ਹੋਣਾ

ਪਾਣੀ ਪੀਣਾ ਚੰਗਾ ਹੈ - ਪਾਣੀ ਪੀਣਾ ਚੰਗਾ ਹੈ - ਪਾਣੀ ਪੀਣਾ ਚੰਗਾ ਹੈ - ਪਾਣੀ ਪੀਣਾ ਚੰਗਾ ਹੈ

11 ਵਜੇ 12 ਵਜੇ ਤੱਕ ਭੁੱਖਾ ਹੋਣਾ - ਪਾਣੀ ਪੀਣਾ ਚੰਗਾ ਹੈ - ਪਾਣੀ ਪੀਣਾ ਚੰਗਾ ਹੈ - ਪਾਣੀ ਪੀਣਾ ਚੰਗਾ ਹੈ

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင်
၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင်
၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင်
၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင် ၁၇၁၈ ခုနှစ်တွင်

ॐ नमो भगवते वासुदेवाय ॥ १ ॥
 अथ श्रीकृष्णार्जुनसंवादे श्रीकृष्ण उवाच ॥
 दृष्ट्वा तु पाण्डुपुत्रोत्तमायुधं धर्मराज ॥
 तस्यैव तस्यैव तस्यैव तस्यैव तस्यैव ॥

၂၀

၁၀၀၀ နှစ် ၁၇၇၁-၁၇၇၂ ခုနှစ်တွင် နေပြည်တော်တွင်
၁၀၀၀ နှစ် ၁၇၇၁-၁၇၇၂ ခုနှစ်တွင် နေပြည်တော်တွင်
၁၀၀၀ နှစ် ၁၇၇၁-၁၇၇၂ ခုနှစ်တွင် နေပြည်တော်တွင်
၁၀၀၀ နှစ် ၁၇၇၁-၁၇၇၂ ခုနှစ်တွင် နေပြည်တော်တွင်

နိမိတ်တို့၊ အလွန်အမင်း

အလွန်အမင်း

အလွန်အမင်း

အလွန်အမင်း

အလွန်အမင်း

အလွန်အမင်း

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in three lines, with some characters appearing to be in a different script or dialect. The leaf is aged and shows signs of wear, including two circular holes for binding.

Handwritten text in a script, likely Indic, on a palm leaf. The text is arranged in three lines, with a vertical line separating the left and right halves. The left half contains a single column of text, and the right half contains two columns of text. The script is cursive and appears to be a form of Devanagari or a related Indic script. The text is written in black ink on a light-colored, textured surface.

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ငါ့ဗုဒ္ဓအားနဲ့- ဘာလို့ကလေး

အသံကဲ့သို့ အသံကဲ့သို့ အသံကဲ့သို့ အသံကဲ့သို့ အသံကဲ့သို့

ॐ नमो भगवते वासुदेवाय ॥ १ ॥

၁၇၇ ဗုဒ္ဓ - ခြံ ၁၇၈ နိဗ္ဗာန် ၁၇၉ နိဗ္ဗာန် ၁၈၀ - ၂၁ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ - ၂၂

၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ - ၂၃ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ - ၂၄

၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ၂၁၈ ၂၁၉ ၂၂၀ - ၂၅ ၂၂၁ ၂၂၂ ၂၂၃ ၂၂၄ ၂၂၅ ၂၂၆ ၂၂၇ ၂၂၈ ၂၂၉ ၂၃၀ - ၂၆

၁၅၅
နိဗ္ဗာန်တရားတော်ကို နှစ်သက်တတ်ရန် အားတော်ကို ပေးအပ်ရန် အပ်နှံရန် အပ်နှံရန်

အားတော်ကို ပေးအပ်ရန် အပ်နှံရန် အပ်နှံရန် အပ်နှံရန် အပ်နှံရန်

အားတော်ကို ပေးအပ်ရန် အပ်နှံရန် အပ်နှံရန် အပ်နှံရန် အပ်နှံရန်

၁၃၄

မဟာသမ္မာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား - မဟာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား
မဟာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား - မဟာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား
မဟာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား - မဟာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား
မဟာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား - မဟာသမ္ဗုဒ္ဓါပေါတိပတ္တိသမ္ဘုရား

၁၂၆၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်မြို့၊
၁၂၆၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင်

~ ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၁၀

သို့သော်လည်း ဤသို့ ယူဆခြင်းမှာ မှန်ကန်သော အချက်များကို မသိရသေးပါ။
ဤသို့ ယူဆခြင်းမှာ မှန်ကန်သော အချက်များကို မသိရသေးပါ။
ဤသို့ ယူဆခြင်းမှာ မှန်ကန်သော အချက်များကို မသိရသေးပါ။

၁။ နေပြည်တော် - အထွေထွေအချက်အလက်
၂။ နေပြည်တော် - အထွေထွေအချက်အလက်

၃။ နေပြည်တော် - အထွေထွေအချက်အလက်
၄။ နေပြည်တော် - အထွေထွေအချက်အလက်

၅။ နေပြည်တော် - အထွေထွေအချက်အလက်
၆။ နေပြည်တော် - အထွေထွေအချက်အလက်

1016

~ ॐ नमो भगवते वासुदेवाय ~
ॐ नमो भगवते वासुदेवाय ~ ॐ नमो
ॐ नमो भगवते वासुदेवाय ~ ॐ नमो
ॐ नमो भगवते वासुदेवाय ~ ॐ नमो

1017

~ ॐ नमो भगवते वासुदेवाय ~ ॐ नमो
ॐ नमो भगवते वासुदेवाय ~ ॐ नमो
ॐ नमो भगवते वासुदेवाय ~ ॐ नमो
ॐ नमो भगवते वासुदेवाय ~ ॐ नमो

၁၀၇၆ - ၁၁၇၆ ခုနှစ် အတွက် အကျဉ်းချုပ် အစီရင်ခံစာ
အကျဉ်းချုပ် အစီရင်ခံစာ အကျဉ်းချုပ် အစီရင်ခံစာ
အကျဉ်းချုပ် အစီရင်ခံစာ အကျဉ်းချုပ် အစီရင်ခံစာ
အကျဉ်းချုပ် အစီရင်ခံစာ အကျဉ်းချုပ် အစီရင်ခံစာ

[illegible][illegible]

● ॥ श्रीगुरुदेव नमः ॥ श्रीगुरुदेव नमः ॥ श्रीगुरुदेव नमः ॥

புதுப்புது அச்சு அச்சு - அச்சு அச்சு அச்சு அச்சு அச்சு அச்சு அச்சு அச்சு

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

Handwritten text in Devanagari script, likely a historical record or document. The text is written on a light-colored, possibly aged, paper or parchment. The script is cursive and appears to be from a historical period. The text is arranged in several lines, with some characters being larger and more prominent than others, suggesting a specific format or style of writing. The text is somewhat faded and difficult to read in some places, but the overall structure is clear.

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
 ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

[illegible]

400

Handwritten text in a script, likely Burmese, arranged in three lines across the page. The text is written in a cursive style and appears to be a list or a series of entries. The first line contains several entries, the second line contains more entries, and the third line contains the final entries. The text is somewhat faded and difficult to read precisely.

ਮਾਹੀਘਰ ਦੀ ਭੀਤ ਵਿਖੇ ਪਾਏ ਗਏ ਸਨ।

ਮਾਹੀਘਰ ਵਿਖੇ ਪਾਏ ਗਏ ਸਨ।

ਮਾਹੀਘਰ ਵਿਖੇ ਪਾਏ ਗਏ ਸਨ।

